

**သုခတော်ဝင်အိမ်ရာအပိုင်း(၂)တွင် တိုက်ခန်းလျှောက်ထားသူများအား  
ကော်မတီ၏အစီအစဉ်ဖြင့် စိစစ်ရောင်းချမည့် နည်းလမ်း(၁)အတွက်  
လိုက်နာရမည့်စည်းကမ်းများ**

- ၁။ တိုက်ခန်းဝယ်ယူခွင့်ပြုပါရန် လျှောက်ထားသူများအား ကော်မတီမှစိစစ်၍ တိုက်ခန်းအမျိုးအစား၊ အထပ်အလိုက်နှင့် အခန်းအလိုက်တို့အား နေရာချထား၍ တိုက်ခန်းတန်ဖိုး၏ ကနဦး(၄၀%)အား (၂)ပတ်အတွင်း ပေးသွင်းစေပြီး တိုက်ခန်းနေရာချထားခြင်းအထောက်အထားလက်မှတ်ထုတ်ပေးခြင်း၊
- ၂။ သတ်မှတ်ရက်အတွင်း တိုက်ခန်းတန်ဖိုး၏ ကနဦး(၄၀%)ပေးသွင်းခြင်းမရှိသူများအား တိုက်ခန်းနေရာချထားခြင်းအား ပယ်ဖျက်ခြင်း၊
- ၃။ **လက်ငင်းအကျေစနစ်**
  - (က) လက်ငင်းအကျေပေးသွင်းလိုပါက ကျန်ငွေ(၆၀%)ကို တိုက်ခန်းတန်ဖိုး၏ ကနဦး(၄၀%) ပေးသွင်းပြီး သည့်နေ့မှစ၍ (၁)လအတွင်း အကျေပေးသွင်းစေခြင်း၊
  - (ခ) ပျက်ကွက်ပါက တိုက်ခန်းနေရာချထားခြင်းအား ပယ်ဖျက်ခြင်းနှင့် ကနဦးပေးသွင်းထားသည့် (၄၀%)အား (၃)လပြည့်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးခြင်း၊
- ၄။ **အရစ်ကျစနစ်**
  - (က) အရစ်ကျပေးသွင်းလိုပါက ကျန်ငွေ(၆၀%)အား ကော်မတီက သတ်မှတ်ထားသည့် ရက်အတွင်း (၆)လ (၆)ရစ်ဖြင့် (၁၀%)နှုန်းစီ ပေးသွင်းစေခြင်း၊
  - (ခ) တိုက်ခန်းတန်ဖိုးငွေအား သတ်မှတ်ရက်အတိုင်း (၂)ရစ်ဆက်တိုက် ပေးသွင်းရန် ပျက်ကွက်ပါက တိုက်ခန်းနေရာချထားခြင်းအား ပယ်ဖျက်ခြင်းနှင့် ကနဦးပေးသွင်းထားသည့် ငွေများအား (၃)လပြည့်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးခြင်း၊
- ၅။ **ဘဏ်ချေးငွေစနစ်**
  - (က) ဘဏ်ချေးငွေဖြင့်ဆောင်ရွက်လိုပါက ကျန်ငွေ(၆၀%)အား ချေးငွေသက်တမ်း (၃)နှစ်ဖြင့် တိုက်ခန်းတန်ဖိုး၏ကနဦး(၄၀%) ပေးသွင်းပြီးသည့်နေ့မှစ၍ (၁)လအတွင်း နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် နှင့်ဆက်သွယ်ဆောင်ရွက်စေခြင်း၊
  - (ခ) ဘဏ်ချေးငွေစနစ်ဖြင့် ဆောင်ရွက်ခြင်းမရှိပါက တိုက်ခန်းနေရာချထားခြင်းအား ပယ်ဖျက်ခြင်းနှင့် ကနဦးပေးသွင်းထားသည့် (၄၀%)အား (၃)လပြည့်သည့် အချိန်တွင် ပြန်လည်ထုတ်ပေးခြင်း၊
- ၆။ တိုက်ခန်းတန်ဖိုးကို အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့်သော်လည်းကောင်း အကျေပေးသွင်းပြီးသူများကို တိုက်ခန်းပိုင်ဆိုင်ခွင့်စာချုပ်စာအုပ်ထုတ်ပေး၍ တိုက်ခန်းနေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်း။